

လူငယ် နဲ့ <lu nge> 青年,少年,年轻人: ~ လူငယ် ဗျာရှိ ဗျာရှိ 人。  
 / ~ အလုပ်သမား: 青工  
 လူငှေ့မဲ့ ကဲ <lu ngwei' mi> (因大人经常抱着)小孩身体  
 瘦弱

လူငား နဲ့ <lu hnga:> ①佣人,雇工 ②房客

လူဝါ နဲ့ <lu za'> ①能力,才能 ②行踪,踪影

လူစတုံး ကဲ <lu za' ton:> ①没能力,能力差 ②灭绝人种:  
 ~ အောင်ဖော်ဆင်တွေ့ကည်းပန်းခြံပိုက်သည်။ 法西斯虐待摧  
 残人们以求灭绝人种。

လူစလေး နဲ့ <lu za' lu na'> ①能力,智力 ②人迹: တရာ့သုံး  
 တိတ်နေထားပါ။ ~ တောင်မတွေ့ရဘူး။ 整个村子静悄悄的连个人影都见不到。

လူစလေ့ရည် နဲ့ <lu za' lu yi> = လူစိုးလေ့

လူစား I နဲ့ <lu za:> ①某种人: ဘယ်လို့ ~ အောက်မေးနေ  
 တုံး။ 把我看成什么人了? ②接替者,替身: ကျော်ဇာ်နောက်မှု  
 ရာတွေ့ ~ အောင်ခုန်းပိုမ်းမည်။ 要派一个新人接替我的职  
 务。 II ကဲ <lu sa:> 吃人,(喻)常淹死人: ဒီရေကန်တော်  
 တော် ~ တယ်။ 这水池经常淹死人。

လူစားထုံး ကဲ <lu za: hto:> 顶替,代替: မောင်သန်မေားလို့  
 မောင်ဘက် ~ လိုက်ရတယ်။ 貌丹没空,只得派貌巴替他  
 去。

လူစားဝင် ကဲ <lu za: win:> 代替: မောင်သန်နေမကောင်လို့ ~  
 လုပ်တယ်။ 貌丹身体不好,就代他干。

လူစားလွှဲ ကဲ <lu za: hlwe:> 叫某人代替

လူစားလွှဲတဲ့ ကဲ <lu za: hlut:> 自己派代表,派人代替: ကျ  
 ော်မသားနိုင်လို့ ~ လိုက်တယ်။ 我去不了,所以派人替我去了。

လူစားသွင်း ကဲ <lu za: thwin:> 派人代替

လူစီးခ နဲ့ <lu zi: ga:> 车费

လူစီးတဲ့ နဲ့ <lu zi: dwe:> 客车车厢

လူစီးမီးရထား: နဲ့ <lu zi: mi: y- hta:> 客运列车

လူစီးသဘော့ နဲ့ <lu zi: thin: baw:> 客轮

လူစုံ I နဲ့ <lu zu':> 集团,人群 II ကဲ <lu su':> 集合,聚  
 集

လူစုံကဲ ကဲ <lu zn' kwe:> (人群)分裂,分散

လူစုံကဲ ကဲ <lu zu' khwe:> ①分手,分离 ②驱散人群:  
 မျက်ရည်ဖို့ပြုပြုတဲ့တဲ့ဖြင့်ရိုက်နှုန်း ~ သည်။ 用催泪弹和  
 棍棒驱散人群。

လူစုံလွှဲ့ နဲ့ <lu zu' lu yon:> 人群

လူစုံလွှဲ့ခေါ် နဲ့ <lu zu' lu wei:> = လူစုံလွှဲ့

လူစုံသွင်း နဲ့ <lu zu' lu dhin:> 人群,团体

လူစုံတက်စေ့ ကဲ <lu zi' tet si:> 一人不漏地,人人: တိုင်း  
 ပြည်တိုးတက်ရေးအတွက် ~ အလုပ်လုပ်ကြရပါမည်။ 人人都要为  
 国家发展而工作。 / ~ ရအောင်ဝေးပေးခဲ့၏။ 分发给每个

တော်နဲ့ ကဲ <lu zaw nan> 变得有出息: မင်းခိုလိုပေါ်ပေါ်၏  
 တန်ခိုးနေတိုင်သွားယင်ဘယ်တော့မှ ~ မှာမဟုတ်ဘူး။ 你这样庸  
 庸碌碌地生活下去,是永远也不会有出息的。

လူစော်နဲ့ ကဲ <lu zaw m-nan> (生活过得)庸碌无为,没  
 有社会地位

လူစုံတက်စုံ ကဲ <lu zon tet son> 人手齐全: စဉ်းစေးပဲ့များ ~  
 တက်ရောက်သည်။ 全体出席了会议。

လူစုံသုံး ကဲ <lu zon thu zon> = လူစုံတက်စုံ

လူစိုက် ကဲ <lu sait> ①用手工插秧 ②出劳力: ကျော် ~  
 မယ်၊ ခေါ်များတို့ကနားနဲ့လျှော့စိုက်ပါ။ 我出劳力,你们出牛和  
 大车吧。

လူစစ် ကဲ <lu sit> ①检查人数 ②审查(个人) ③观众减  
 少: စက်မှုပြုပဲသည် ~ သွားပြုပြစ်သည်။ 工业展览会的观众  
 已减少了。

လူစုံမေ့ ကဲ <lu zin m-hmi> 残废: သေတဲ့လူတွေလဲသေကုန်ပြီ,  
 ~ တဲ့လူတွေလဲရှိကုန်ပြီ။ 死的死,残的残。

လူစည်း ကဲ <lu si> 人多,热闹: ပြု့မှာ ~ သည်။ 展览会很  
 热闹。

လူစိတ် နဲ့ <lu zeit> 人心,人性,良心

လူစိုး နဲ့ <lu zein:> ①陌生人 ②新手,生手

လူစိုးလူမှုး နဲ့ <lu zein: lu yun:> 陌生人

လူစိုးသူမှုး နဲ့ <lu zein: thu zein:> 陌生人

လူစွာ့ နဲ့ <lu zwa:> ①爱逞能撒泼的人: ~ လုပ်သည်။ 到  
 处逞能。②(敢直言敢闯的)刺儿头

လူစွာ့မှုး နဲ့ <lu zun:> 能力,才能: ~ ပြသည်။ 逞能,显示  
 才能。

လူစွာ့ကောင်း နဲ့ <lu zun: gaun:> 英雄好汉,豪杰,神通  
 广大的人

လူစွာ့လွှဲ့ နဲ့ <lu zun: lu za':> = လူစွာ့

လူစွာ့ဗုံး နဲ့ <lu zo:> ①坏人,歹徒 ②匪徒,强贼

လူစွာ့ထိန်း နဲ့ <lu zo: dein:> 专管坏人的警察

လူစွာ့သွားဗုံး နဲ့ <lu zo: lu dhwan:> = လူစွာ့

လူစွာ့လွှဲပါး နဲ့ <lu zon: lu ba:> 被遗弃的人

လူစွာ့ကော်ဝေး ကဲ <lu zet wei:> 偏僻,僻静: ~ ထို့ကြောင်း  
 တယောက်တည်မသွားရဘူး။ 因为太偏僻,晚上不敢一个人去。

လူစွာ့ပေါက် နဲ့ <lu zin: baut> (指锅炉、下水道等的)入  
 口

လူစွာ့ရဲ့ နဲ့ <lu zin: ye:> 穷人,贫民

လူစွာ့သုံး နဲ့ <lu zan:> 古怪的人,有怪癖的人

လူစွာ့လွှဲ့ယော် နဲ့ <lu zwe: hle:> 手拉车

လူစွာ့ဗုံး နဲ့ <lu zun:> ①残废人 ②口吃的人

လူစွာ့ နဲ့ <lu: zaw> 名人,闻人